

လမ်းလျောက်ပင် နဲ့ <lan: shaut pin> 【植】爵床属植物 Justicaria Gemdarissa

လမ်းလျောက်ပြုပိုင့် နဲ့ <lan: shaut pyain bwe:> 竞走比赛  
လမ်းလျောက်ရှုပိုင် နဲ့ <lan: shaut yon pain> 流动站长(铁路沿线临时代替站长工作的)

လမ်းလွှဲ I ကဲ <lan: hlwe:> 改道;使之走另一条路,扳道  
岔 II နဲ့ <lan: hlwe:> (铁路的)岔道

လမ်းလွှဲခလှတ် နဲ့ <lan: hlwe: kh-lout> 扳道机

လမ်းဝ နဲ့ <lan: wa:> 路口

လမ်းသတ်း နဲ့ <lan: dh-din:> 街谈巷议,小道消息

လမ်းသရဲ နဲ့ <lan: th- ye:> 阿飞

လမ်းသလား ကဲ <lan: th- la:> 闲逛,在街头徘徊

လမ်းသာ နဲ့ <lan: tha:> 路好,旅途舒适,安全

လမ်းသေး နဲ့ <lan: dhei:> = လမ်းကျဉ်းလမ်းသေး

လမ်းသေးလမ်းမှား နဲ့ <lan: dhei: lan: hmwa:> = လမ်းကျဉ်း  
လမ်းသေး

လမ်းသင့် နဲ့ <lan: thin:> 有路可通的,旅途顺利

လမ်းသစ် နဲ့ <lan: dhit> ①新路 ②(喻)新社会;新制度

လမ်းသွားလမ်းလား နဲ့ <lan: dhwa: lan: la:> 行人

လမ်းသွယ် နဲ့ <lan: dhwe> 支线

လမ်းသွယ်ပင် နဲ့ <lan: dhwe bin> 【植】金合欢

လမ်းဟောင်း နဲ့ <lan: haun:> ①旧路,老路 ②(喻)旧制度

လမ်းအမိုက်သိမ်းသူ နဲ့ <lan: a-hmait thein: dhu> 清洁工人,  
扫路工,清道夫

လမ်းအို နဲ့ <lan: o:> 旧路,老路: အလျင်လို ~ လိုက်။ (成)  
想快就走老路

လမ်းဦးတိုက် I ကဲ <lan: u: tait> 面向路口: မင်းအိမ်က ~  
နေပါကလား။ 你们家是面对着路口呀! II ကဲ <lan: u: dait> 面对路口: ~ ဆောက်ထားတဲ့အိမ်  
面对着路口造的房子

လိမ့် I ကဲ <lein> ①滚,转动: ဘေးလုံး ~ နေသည်။ 球在  
滚动。②生活不安定: ဤသူ့လျော်ချောသုံးလေးရှင် ~ နေခဲ့ပြီးမှာ  
လုပ်အတည်တကျရသည်။ 这青年游荡了三、四年现在才有了  
固定工作。③破产,栽跟斗: ဒီတော်ဘေးလုံး ~ မှာသချာ  
တယ်။ 这次他肯定要破产了。II ပဲ <lein> 表示将来  
时的助词(与အံ့或မည်连用): ပြောပေါ် ~ မယ်။ (我)要讲的  
是…… / ထဲပြောပါ ~ မယ်။ 他将会讲。

လိမ့်ကျွဲ ကဲ <lein' kya:> 滚落,摔下来: မြင်းပေါ်က ~ သည်။  
从马上摔下来。

လိမ့်နှိမ်း ပဲ <lein' no: no:> 用于动词后表示可能发生:  
သူလာ ~ နှင့်စောင့်မျှော်နေသည်။ 盼他能到来。

လိမ့်မည် ပဲ <lein' myi:> (书)表示将来时的语尾: မကြာဖို့ပြုန်  
~ မယ်။ 不久将回去。

လိမ့်လဲ / လိမ့်လည်း ကဲ <lein' le:> ①错误,出偏差: ကျနော်

ပြောတာဆိတာနဲ့ပါးပါး ~ သူ့သယင်လဲခွင့်လွှာတဲ့ကြပါ။ 如果我  
讲的有些什么出入也请大家原谅。②破产;死,完蛋

လိမ့်ဗုံးမယ် ပဲ <lein' on: me> (书)将来时语尾,表示“还  
要……” : မိုးရှာ ~ မယ်။ 可能还要下雨。/ သူလာ ~ မယ်။ 他

လိမ့် I နဲ့ <lein> 【植】二翼榄仁树 II ကဲ <lein> ①拧,  
扭,绞,弯曲,卷曲,扭曲: မျက်နှာသုတ်ပုံကို ~ ၍၍ညွှန်သည်။  
拧干毛巾。/ လက်ကို ~ သည်။ 拧腕子。/ အသားကို ~  
သည်။ 拧了一把。/ ကြိုး ~ သည်။ 搓绳子。②骗,诡诈:  
သမျှားအား ~ ၍၍ပြောသည်။ 对别人说谎话。③(足球)做  
假动作过人: ဘေးလုံးကို ~ ပြီးသယ်သူ့တယ်။ 做假动作  
带球过人。

လိမ့်ကော် နဲ့ <lein kaw:> 翻卷,扭曲,翘棱: နေပူလွှာပျော်ပြား  
တွေ ~ နေတယ်။ 由于天热木板都变形了。

လိမ့်ကောက် I နဲ့ <lein kaut> ①弯曲,卷曲: ~ နေသာ  
နှင့်ကြိုး: 盘卷着的电线 II ကဲ <lein kaut> 扭动,扭曲,  
ကိုယ်အောင်အစိတ်အပိုင်းအားလုံးကိုညွှန်ရှား၍ ~ ခုံပါက်ကြသည်။  
扭动着全身跳着。②(喻)诡诈,狡诈: အလွန် ~ တယ်  
သည့်လူပဲ။ 非常狡诈的人。

လိမ့်ကောက်တွင်ခွေ နဲ့ <lein kaut tun' khwei> 卷曲: ဆုံး  
များများ ~ နေပော်။ 头发卷曲。

လိမ့်ဆဲ ကဲ <lein hswe:> 拧: လက်မောင်းကို ~ သည်။ 拧胳膊。

လိမ့်ညား ကဲ <lein nya:> 欺骗: ~ မိုင်းတိုက်သည်။ 蒙蔽。

လိမ့်တက် ကဲ <lein tet> 盘旋上升: သစ်ပင်ကိုညွှန်ပင်များ ~  
နေသည်။ 藤萝攀附着树木生长。

လိမ့်တွေ့န် နဲ့ <lein tun:> 扭曲: ~ နေသာမြဲ 身子扭曲着  
的蛇

လိမ့်ပေါက် နဲ့ <lein baut> 骗局,欺骗: သူများရဲ့ ~ ခံရတယ်။  
受骗上当。/ ဒါဘူး ~ ပါများ။ 这是他的骗局。

လိမ့်ပင် နဲ့ <lein bin> 【植】二翼榄仁树 Terminalia bialata  
steud

လိမ့်ပတ် ကဲ <lein pat> 卷,缠: ခံပင်သည်ပါးလုံးကို ~ ထက်  
သည်။ 丝瓜缠绕着竹竿往上长。

လိမ့်ပိန်ခဲ့ ကဲ <lein pein khan> 忍受艰苦,强忍着: ဆာမွတ်  
နေသာ်လည်း ~ နေကြသည်။ 虽然很饿,但还是忍着。

လိမ့်ပဲ ကဲ <lein phe:> 拧下,扭掉,扭取

လိမ့်ပည် ကဲ <lein phe> 扭曲,弯曲: ခြေထောက်အနည်းငယ် ~  
နေသည်။ 腿部有些歪扭。/ ~ ~ နှဲသွားထာာယ်သူလဲ။ 一  
扭一扭地走路的人是谁?

လိမ့်ပည်ဖည် ကဲ <lein phe be> 一扭一扭地: ~သွားသည်။  
一扭一扭地走着。

လိမ့်ဖြတ် ကဲ <lein phyat> 扭断